



News Bulletin

April 30, 2015 / KHRG #15-3-NB1

တၢ်ဒုးကဲထီၣ်ဒီးသုးဖိၣ်စုကဝဲၤတဖၣ် ၂၁၅၆ ကိးတရံး ကီၢ်ဆၣ်, နူပျၢ်ယၢ်ကီၢ်ရှၢ်, လၢဖၢၤပြုၤအါရံၤ ၂၀၁၅န့ၣ်


ဖဲလၢမးရှး ၅သီ ၂၀၁၅န့ၣ်အပူၤ, KHRG ပှၤမၤတၢ်ဖိထံၣ်လိာ်သးဒီး အ--- သဝီဖိတၢ်ဒီးမၤနီၣ်မၤယါန့ၣ် တၢ်ဒုးလိာ်သးကဲထီၣ်ဒီး ကညီတၢ်ထူၣ်ဖျးသုးမုၢ်ဒိၣ် (KNLA) ဒီး သုးခိၣ်ကီၢ်ဆၣ် (BGF) ဖဲ လၢဖၢၤပြုၤအါရံၤ ၂၀၁၅ န့ၣ်အပူၤ ဖဲ မဲၤထီၣ်သလ့ ဒီး တဘျုးခိၣ်ခံ သဝီအဘၢၣ်စၢၤ ဖဲ ကိးတရံးကီၢ်ဆၣ်, နူပျၢ်ယၢ်ကီၢ်ရှၢ်အပူၤလီၤ.

ဒ်အ--- သဝီဖိတၢ်ပၤပျၢ်ဝဲအသိး, BGF သုးရှၢ်၁၀၂၂ မၤအါထီၣ်ဝဲသုးကလၢတဖၣ်ဖဲ ကိးတရံးကီၢ်ဆၣ်, နူပျၢ်ယၢ်ကီၢ်ရှၢ် အပူၤ ဖဲခၢ်အဲၣ်ယုၣ် (KNU)ဒီး ကီၢ်ပယီၤပဒိၣ်ဆဲးလီၤစုမုၢ်ကျၢ်လၢတၢ်မၤဝဲတၢ်ပတုၣ်တၢ်ခး ဖဲလၢယနူးအါရံၤ ၂၀၁၂ န့ၣ်ဝံၤအလီၢ်ခံလီၤ.

အဝဲပၤပျၢ်ဝဲလၢ, စးထီၣ်လၢတၢ်ဆဲးလီၤစုမုၢ်ကျၢ်လၢတၢ်ပတုၣ်တၢ်ခးဝံၤအလီၢ်ခံ BGF သုးရှၢ်နီၣ်ဂံၢ် ၁၀၂၂ လၢဘၣ်တၢ်တီခိၣ် ရိၣ်မဲၤအီၤလၢ သုးရှၢ်ခိၣ် မိၣ်သိး အံၤ မၤအါထီၣ်ဝဲဒၣ် သုးကလၢဖိဆဲး ၂ ပျၢ်ဖဲတၢ်လီၤလၢအဘၣ်တၢ်ပၤဆုၤအီၤလၢ သုးကွဲး- ကညီတၢ်ထူၣ်ဖျးသုးမုၢ်ဒိၣ်အသုးရှၢ်လီၤဆီသုးဝဲလီၤ ခိၣ်သ့ၣ် သုးခိၣ်ဒိၣ်ဖိ လးမ့, လၢအဘူးဒီး မ့ၣ်သဒံၣ်ဝံၤ (မြဝတီ)န့ၣ်လီၤ.

ဖဲလၢယနူးအါရံၤ အသီ ၃၀, ၂၀၁၅န့ၣ်အပူၤန့ၣ် BGF သုးရှၢ်နီၣ်ဂံၢ် ၁၀၂၂ အံၤ သုၣ်ထီၣ်ဝဲသုးကလၢအ သီတပျၢ် ဘၣ်ဆၣ် အဝဲသ့ၣ်ဘၣ်တၢ်နီၣ်လီၤလၢ ကညီတၢ်ထူၣ်ဖျးသုးမုၢ်ဒိၣ်အသုးရှၢ်လီၤဆီသုးဝဲ လီၤခိၣ်သ့ၣ် သုးခိၣ်ဒိၣ်ဖိ လးမ့ လၢကထုးလီၤကွံာ်အသးလီၤ. ဒီး ကညီတၢ်ထူၣ်ဖျးသုးမုၢ်ဒိၣ်အသုးဖိတဖၣ် န့ၣ်အူကွံာ်ဝဲသုးကလၢအံၤဖဲ BGF သုးဖိတဖၣ် ဖၣ်က့ၤပူၤကွံာ်အလီၢ်ခံလီၤ. ဖဲလၢဖၢၤပြုၤအါရံၤ ၂၇ သီ၂၀၁၅န့ၣ်အနံၤန့ၣ် သဝီဖိပၤပျၢ်ထီၣ်ဝဲဒၣ်ဆူ သုးခိၣ်ဒိၣ်ဖိ လးမ့ အအိၣ်လၢ BGF သုးဖိတဖၣ်ဟဲက့ၤဒီး ဘျီဝဲထီၣ်က့ၤအသုးကလၢလီၤ. တၢ်န့ၣ်ဝံၤအလီၢ်ခံ, သုးရှၢ်လီၤဆီ သုးခိၣ်ဒိၣ်ဖိ လးမ့ ဟ့ၣ်လီၤတၢ်က လုၢ်လၢ အသုးဖိတဖၣ်လၢ ကလဲၤဒီးတဘျီ BGF သုးဖိတဖၣ်လၢကထုးကွံာ်အသးလီၤ. ဒီးတနံၤပီ ဖဲမုၢ်ဟါလီၤ ၆ နံၢ်ရံၢ်အဆၢကတီၢ်, ကညီဒီကလုာ်တၢ်ထူၣ်ဖျးအသုးမုၢ် ဒိၣ်အသုးဖိတဖၣ်လဲၤဝဲဆူ BGF အသုးကလၢလၢကလဲၤတဘျီအဝဲသ့ၣ်လၢကထုးကွံာ်အသးအဂီၢ်လီၤ. ဖဲအဝဲသ့ၣ်လဲၤ လၢကျဲအဖၢမုၢ် ဒီး တချုးတုၤဒီးဘၣ်လၢ BGF အသုးကလၢဘၣ်အိၣ်တၢ်အလီၢ်ဘၣ်အခါ အဝဲသ့ၣ်ဘၣ်တၢ်ခိးခးအီၤလၢ

BGF အသုံးဖိတ်ဖော်လီ။ ကညီတော်ထွန်းဦးသုးမုာ်ဒိင် အသုံးဖိသံတဂါဒီးဘင်ဒိတဂါ ဖဲတံကဲထီင်သးအလီၤ ဒီး BGF အသုံးဖိဘင်ဒိတဂါစွာ်ကီးလီၤ။



တံဂါတဘျ်အံၤ ဘင်တံဒီးအီၤ လၢ KHRG ပှၤ မၤတံဖိ ဖဲ လၢအုၤဖျၢၤ ၂၀၁၅ နံၣ်အပူၤလီၤ။ တံဂါတဖၣ်အံၤမုာ်ဝဲ လံာ်ပရၢ တဘျ်လၢ ကညီဖိစုကတဲတံယုတံဖိးကမံးတံာ် (UCKAG) ကွဲးဝဲဒီးတံဂါတံကျိၤန့ၣ်မုာ်ဝဲ တံမၤဘၣ်လီၤ ဖိးဒုက့ၤ ဒီးတံလူၤယိထံသ့ၣ်ညါ ကွၢ်တံဒုးကဲထီင်သးလၢသုးမုာ်ဒိင် (BGF)ဒီး ကညီဒိကလုာ်တံထွန်းဦးသုးမုာ်ဒိင် (KNLA) ဖဲလၢဖျၢၤအါရံၤ ၂၇၁၅ နံၣ်အပူၤလီၤ။ UCKAG အံၤဘၣ်တံဒုးအိၣ်ထီၣ်အီၤဖဲ ခုၣ်အံၣ်ယုၣ် (KNU) ဒိကရဲးတံအိၣ်ဖိၣ်ဖးဒိၣ် ၁၅ ဝိတဝီ ဖဲ ၂၀၁၂ နံၣ်လၢအပူၤလီၤ။ အဲသ့ၣ် ကိးဝဲတံအိၣ်ဖိၣ်အဆိကတံတဘျီဖဲ လၢမုာ် ၂၀၁၃ နံၣ်အပူၤလီၤ။ ကမံးတံာ်အံၤ ဘင်တံကရၢ ကရိထီၣ်အီၤလၢ ကညီသုးမုာ်ဒိင်စုကတဲလၢအမုာ် KNU, DKBA, BGF, KNU/KNLA-Peace Council လၢအိၣ်ဒီးကမံးတံာ်ဖိ ၇၀၀ လီၤ။ အတံ ပညိၣ်န့ၣ်မုာ်ဝဲကမၤယုမၤဖိးကွၢ် ကညီဖိစုကတဲ တဖၣ်လီၤ။ တံကစီၣ်သန့ဟ်ဖျါဝဲလၢ၊ ခိၣ်မုၤရှၢၣ် ခိၣ်န့ၣ်တဖၣ်ထံၣ်လီၤအိၣ်သကိးဝဲဝဲလၢ အုၤဖျၢၤ ၃၁၅ နံၣ်အပူၤလီၤ။ ယုာ်ဒီး ခိၣ်န့ၣ်ပှၤဘၣ်မူ ဘၣ်ဒါခံကဟ်လီၤလီၤ။ BGF သုးမုာ်ဒိင်နီၣ်ဂံၢ် ၁၀၂၂ သုးမုာ်ဒိင် ခိၣ်သိး ဒီး သုးကုၤ- ကညီ တံထွန်းဦးသုးမုာ်ဒိင်အသုးမုာ်ဒိင်လီၤဆိသုးဝဲ လီၤ ခိၣ်သ့ၣ် သုးခိၣ်ဒိၣ်ဖိ လးမု အါၣ်လီၤတုာ်လီၤဝဲ တံယုယိထံသ့ၣ် ညါတံအစၢ ဒီးအါၣ်လီၤတုာ် လီၤဝဲလၢအတံကမၤအိၣ်န့ၣ်လီၤ။ [တံဂါ: KHRG]

KHRG လီၤကဝီၤပှၤမၤတံဖိ လၢကိးတရံးကိးဆၣ်အပူၤ၊ ဟ်ဖျါထီၣ်စွာ်ကိးဝဲလၢဖဲလၢ ဖျၢၤအါရံၤ ၂၇၁၅ နံၣ်အပူၤ ဂီၤခိ ၅ နံၣ်အါအါန့ၣ်၊ တံဒုးကဲထီၣ်ဝဲဒ်ဒီး BGF, ကိးပယီၤပဒိၣ်သုးမုာ်ဒိင်လၢအအိၣ်လၢ ကွဲးဒိၣ် ဒီး DKBA သုးခိၣ်လီၤလံာ် သုးခိၣ်စါအိၣ်အသုးတဖၣ်ဖဲ စ---သဝီ, ကိးတရံးကိးဆၣ်န့ၣ်လီၤ။ ကိးပယီၤပဒိၣ်သုး ဒီး BGF သုးမုာ်ဒိင်န့ၣ်ဝဲ သုးခိၣ်စါအိၣ်အသုးဖိ လၢအသးနံၣ်အိၣ် ၁၈ နံၣ်တဂါ ယုာ်ဒီး ကျိဘိးကံာ် (RPG)ဒီးအချံ ၅ ဖျါၣ်လီၤ။ သဝီဖိတဖၣ်လၢအထံၣ်ထွဲဝဲသုးဖိလၢအဘၣ်တံဖိၣ်အီၤလၢ ကိးပယီၤ ပဒိၣ်သုး ဒီး BGF သုးမုာ်ဒိင်န့ၣ်ဝဲတဂါန့ၣ် ဖဲဝဲလၢ, “အဲသ့ၣ်ဖိၣ်ဝဲသုးဖိတဂါန့ၣ်ဝဲ, တချုးဒီးလၢအမၤသံဒီး ဝဲဘၣ်န့ၣ် အဲသ့ၣ်တံဝဲဒီးမၤဆူးမၤ ဆါဝဲနးမးလီၤ။” KHRG လီၤကဝီၤပှၤမၤတံဖိဟ်ဖျါဝဲလၢ BGF သုးမၤဝဲ စ--- သဝီဖိလၢကလဲၤန့ၣ်လီၤကွံာ် သုးဖိလၢအမၤသံဝဲ တဂါအစီၣ်န့ၣ်လီၤ။ သဝီဖိတဖၣ်ဟ်ဖျါဝဲလၢကျိချံ တဖၣ်ဘၣ်ဝဲကျးအဲၣ်တြီလၢအအိၣ်ဘူးဒီးတံဒုးကဲထီၣ်အလီၤလီၤ။ ဘၣ်ဆၣ်သဝီဖိတဘၣ်ဒိနီတဂါဘၣ်. ဒီးသုး ဖဲလဲၣ်တန့ၣ်လၢအခးဘၣ်ကျးအဲၣ်တြီလဲၣ်န့ၣ် သဝီဖိတသ့ၣ်ညါစွာ်ကိးဘၣ်လီၤ။

တနံးယီဝဲ မုၢ်ဆါခိ ၁၁ နံၢ်ရံၢ်အဆာကတီၢ်န့ၣ်, တၢ်ဒုးကဲထီၣ်ကဒီးအသးဖဲ ဒုး---ကဝီဒု, စ--- သဝီ အပူၤလီၤ. KHRG လီၢ်ကဝီၤပုၤမၤတၢ်ဖိ လၢအလဲၤမၤနီၣ်မၤယါတၢ်ကစီၣ်ဖဲတၢ်ကဲထီၣ်သးအလီၢ်တဂၤဟံၣ်ဖျါ ဝဲလၢ, BGF အသုးဖိသံ ၂ ဂၤ ဒီး ကီၢ်ပယီၤပဒိၣ်သုးအသုးဖိသံ ၁ ဂၤဖဲတၢ်ဒုးကဲထီၣ်သးအခါန့ၣ်လီၤ. လၢခံ တနံး ဖဲလၢဖျါပြုၤအါရံၤ ၂၈သီ ၂၀၁၅ နံၣ်, ဂီၤခိ ၅ နံၢ်ရံၢ်အဆာကတီၢ်, တၢ်ဒုးကဲထီၣ်ကဒီးသးအသီတဘျီ ဖဲဒုး--- ကဝီဒု, စ---သဝီအပူၤလီၤ. ဖဲတၢ်ဒုးကဲထီၣ်သးအဖျါမုၢ်, BGF ဒီးကီၢ်ပယီၤပဒိၣ်သုးခးဝဲကျိးဒိၣ် အထံၣ်တဆံဆူ အ--- သဝီ ဖဲ သုးခိၣ်စါအိၣ် ဒီး အသုးဖိတဖၣ်အိၣ်တၢ်အလီၢ်လီၤ. သဝီဖိဟံၣ်ဖျါဝဲလၢ, ကျိးဒိၣ်ချံ လၢအတပိၤဖးထီၣ်ဘၣ်တဖၣ်န့ၣ် အိၣ်ဝဲတတ်လီၤ. သုးခိၣ်စါအိၣ် ဒီး အသုးဖိတဖၣ်ခးဆာက့ၤဝဲစ့ၢ်ကိး ကျိးဒိၣ်သၢထံၣ်ဆူ ဒုး---ကဝီဒု, စ--- သဝီ ဖဲ ကီၢ်ပယီၤပဒိၣ်သုး ဒီး BGF သုးဖိတဖၣ်အိၣ်တၢ်အလီၢ် န့ၣ်လီၤ. ဒီးသဝီဖိဟံၣ်ဖျါဝဲလၢ ကျိးဒိၣ်ချံပိၤဖးထီၣ်ဝဲခံဖျါန့ၣ် ဒီးအဂၤတဖျါန့ၣ် တပိၤဖးဘၣ်လီၤ. KHRG လီၢ်ကဝီၤပုၤမၤသကိးတၢ်ဟံၣ်ဖျါဝဲလၢ, သဝီဖိတဘၣ်ဒိဖဲတၢ်ဒုးကဲထီၣ်သးနီတဂၤ ဘၣ်ခိဖျါလၢ တၢ်ဒုးကဲထီၣ်သး အလီၢ်ဒီးသဝီန့ၣ်အိၣ်စါစ့ၢ်လိာ်သးတစးလီၤ.



တၢ်ဂီၤလၢအဖိခိၣ်တဖၣ်အံၤ ဘၣ်တၢ်ဒိအိၣ် ဖဲ စ--- သဝီ, ကိးတရံးကီၢ်ဆၣ်, နူပျၢ်ယၢ်ကီၢ်ရၣ် ဖဲ လၢမးရှး ၂သီ ၂၀၁၅နံၣ်အပူၤ, လၢ KHRG လီၢ်ကဝီၤပုၤမၤသကိးတၢ်ဖိလီၤ. တၢ်ဂီၤတဖၣ်အံၤမုၢ်ဝဲကျိးဒိၣ်ချံတဖၣ်လၢအတပိၤဖးထီၣ်ဘၣ်တဖၣ်ဖဲတၢ်ဒုးကဲထီၣ်ဒီး BGF ဒီး ကီၢ်ပယီၤပဒိၣ်သုးရၣ်လၢအအိၣ်လၢကွဲးဒိၣ် ဒီး သုးခိၣ်စါအိၣ်, လၢအမုၢ်တၢ်ဝဲ DKBA ဍုၣ်ဟံၣ်မူအသုးတဖၣ်လီၤ. တၢ်ဂီၤတၢ်ဘၣ်မုၢ်ဝဲ ကျိးဒိၣ်ချံလၢ DKBA သုးခးဝဲဒီးအတပိၤဖးဘၣ်တဖျါန့ၣ်ဖဲတၢ်ကဲထီၣ် သးအလီၢ်လီၤ. တၢ်ဂီၤခံဘၣ်တဘျီမုၢ်ဝဲကျိးဒိၣ်ချံလၢ ကီၢ်ပယီၤပဒိၣ်သုးခးဝဲဒီးတပိၤဖးဘၣ်တဖျါန့ၣ်လီၤ. တၢ်ဂီၤသၢဘၣ်တဘျီ မုၢ်ဝဲကျိးဒိၣ်ချံ ခံဖျါလၢလၢနူသဝီသဝီပုၤဘၣ်မူဘၣ်ဒါတဖၣ်ထုးထီၣ်ကွံာ်အိၣ်လီၤ. တၢ်ဂီၤလွံာ်ဘၣ်တဘျီမုၢ်ဝဲဒၣ်သဝီဖိအကျးတဖျါအဝဲတြီလၢ အဘၣ်ဖျိဒီးကျိချံန့ၣ်လီၤ. ကျးကစၢ်အံၤဝဲလၢ ကျိချံဘိးကဘၣ်အိၣ်ဒီးအဟံၣ်ဖိယီဖိလီၤ. ကျးကစၢ်အံၤကးတံာ်ကွံာ်ဝဲအကျးဒီး တဆါလၢာ် တၢ်ဘၣ်ခိဖျါလၢပျံၤဝဲတၢ်ဒုးအယီလီၤ. ခံသီဝဲမးက့ၤအိးထီၣ်ကွံာ်အကျးအံၤလီၤ. ကျိချံလၢအဘၣ်အကျးဝဲတြီအံၤမုၢ်

DKBA, BGF, မှတဖွ် ကိပ်ယီပဒိဉ်သုးအကျိချံဇါန့ဉ် ကျးကစၢ်အံၤတသ့ဉ်ညါဘဉ်လီၤ. KHRG လီၢ်ကဝီၤပုၤမၤသကိးတၢ်ဖိဟ်
ဖျါဝဲလၢ သဝီဖိဖဲန့ဉ်တဖဉ်ဘဉ်ပျံၤဘဉ်ဖုးတၢ်ခါဆူမဲဉ်ညါအိဉ်ဒီးဝဲဒဉ်လီၤ. [တၢ်ဂီၤ: KHRG]

သုးခိးကိၢ်ဆၢ (BGF) ဒီး ကိပ်ယီပဒိဉ်သုးဖိလၢအသံတဖဉ်မ့ၢ်ဝဲ

မိၤအ့လ့ၤ, သုးခိးကိၢ်ဆၢသုးဖိ (ဘဉ်တၢ်ခးအိၤဖဲအခိဉ်သဉ်ဃံအစ့ဉ်တကပၤ)
အဲဉ်ဖူ, သုးခိဉ်ကိၢ်ဆၢ လီၢ်လၢသုးဆ့ဉ်ခိဉ် (ဘဉ်တၢ်ခးအိၤဖဲ အကိၢ်ဘိ)
မ့ၢ်လ့ၤ, ကိပ်ယီပဒိဉ်သုး လီၢ်လၢ သုးဆ့ဉ်ခိဉ်ခံ

Dooplaya District



Karen Human Rights Group (KHRG)